

စာအုပ်အခန်းပြုလမ်းညွှန်
The Map of the Book

၁။	အမှာစကား (Foreword)	၇
၂။	နိဒါန်း (Introduction)	၁၁
၃။	အတိုကောက်ပုံစံ ရှင်းလင်းချက် (Abbreviation Explanation)	၁၉
၄။	ဝါကျစုံစုံ လေ့ကျင့်ခန်းများ (Simple Sentence Exercises)	၂၁
၅။	ဝါကျနှော လေ့ကျင့်ခန်းများ (Compound Sentence Exercises)	၆၉
၆။	ဝါကျပေါင်း လေ့ကျင့်ခန်းများ (Complex Sentence Exercises)	၁၃၁
၇။	နှော-ပေါင်းဝါကျ လေ့ကျင့်ခန်းများ (Compound-Complex Sentence Exercises)	၃၂၅